

ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်းလုပ်ငန်း

- ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အလွန်အမင်းလျော်ကန်မှုမရှိသည့် စည်းကမ်းချက်များဖြင့် ဆောင်ရွက်ခြင်း မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်း၊ (နည်းဥပဒေ ၇၁ (ခ))
- ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်းလုပ်ငန်း ကိုဆောင်ရွက်ရာတွင် ထုတ်ဝေသူ၏ ငွေရေးကြေးရေးအခြေအနေနှင့် လုပ်ငန်းဆောင်ရွက် နိုင်မှုတို့ကို သင့်လျော်သည့်စစ်ဆေးမှုပြုလုပ်ခြင်း၊ (နည်းဥပဒေ ၇၁ (ဂ))
- ငွေချေးသက်သေခံလက်မှတ်များကို အများပြည်သူသို့ကမ်းလှမ်းရောင်းချသည့်အခါ အလား အလာညွှန်းတမ်းကို လုပ်ငန်းနှင့်ဆက်သွယ်ဆောင်ရွက်သူများသို့ ဖြန့်ဝေခြင်း၊ (နည်းဥပဒေ ၄၈ (ဇ))

အခြေခံမူ

- ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသည် ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အောက်ပါတို့ကို သေချာမှုရှိစေရန် အတွက် ဌာနတွင်းစည်းမျဉ်းစည်းကမ်းများ ချမှတ်ထားရမည်-
 - (၁) လျော်ကန်မှုရှိသည့် ဈေးနှုန်းသတ်မှတ်နိုင်ရန် စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အလေးထားစိစစ်ခြင်း (Due-Diligence) ဖြင့် ဆောင်ရွက်နိုင်ရန် သင့်လျော်သည့် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်
 - (၂) ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း။
- အဆိုပါ ဌာနတွင်း စည်းမျဉ်းစည်းကမ်းများတွင် ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ပါဝင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း မှန်ကန်စွာ နားလည်ထားရမည်။

ကြီးကြပ်စစ်ဆေးရန်ပထမအချက် - ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိ ရောင်းချရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း

- ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ် နိုင်မည့် အဖွဲ့အစည်းတစ်ရပ် ထားရှိရမည်။ အဆိုပါအဖွဲ့တွင် စည်းမျဉ်းစည်းကမ်းများ လိုက်နာ

ဆောင်ရွက်ရေးအရာရှိ အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်ရမည်။

- ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်းအတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အကြောင်းအရာကိစ္စရပ်များအား အလေးထားစိစစ်ခြင်း (Due Diligence) ဖြင့် ဆောင်ရွက်ရာ၌ ဘက်ပေါင်းစုံမှ လေ့လာကြည့်ရှုပြီး ဆုံးဖြတ်ချက်ချမှတ်ရမည်။ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အကြောင်းအရာကိစ္စရပ်များအား စာရင်းပြုစုထားရမည်ဖြစ်ပြီး အဆိုပါကိစ္စရပ်များအတွက် ဖြေရှင်းမည့် နည်းလမ်းများကိုလည်း ရှင်းလင်းစွာ ချမှတ်ထားရှိရမည်။

ကြီးကြပ်စစ်ဆေးရန်ဒုတိယအချက် - အလေးထားစိစစ်ခြင်း (Due-Diligence)

- ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် -
 - အလေးထားစိစစ်ခြင်း (Due-Diligence) ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် လုံလောက်သည့် ဝန်ထမ်းအင်အား ခွဲဝေထားရှိရမည်၊
 - အလေးထားစိစစ်ခြင်း (Due-Diligence) ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် တာဝန်ခံများ အနေဖြင့် လွတ်လပ်သော ထင်မြင်ယူဆချက်များကို ချမှတ်နိုင်ရန် အရောင်းဌာနနှင့် ကင်းလွတ်သည့်ဌာနကို ဖွဲ့စည်းထားရမည်၊
 - အလေးထားစိစစ်ခြင်း (Due-Diligence) ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် လုံလောက်သော အချိန်ကာလအား ပြင်ဆင်သတ်မှတ်ထားရမည်၊
 - တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်းအတွက် ငွေပေးချေရမည့်နေ့ရက်အထိ ထုတ်ဝေရောင်းချသူ၏ တိကျသော သတင်းအချက်အလက်များကို ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်၊
 - ဌာနတွင်းစည်းမျဉ်းစည်းကမ်းများတွင် ချမှတ်ထားသည့် အကြောင်းအရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အောက်ပါတို့အား ပိုမိုဂရုပြု၍ အလေးထားစိစစ်ခြင်း (Due- Diligence) ဖြင့် ဆောင်ရွက်ရမည်။ အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချရာတွင် အထူးအလေးထားစိစစ်ဆောင်ရွက်ခြင်း (Due- Diligence) ဖြင့် ဆောင်ရွက်ရန် လိုအပ်ပါသည်။

(အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်းအတွက် အလေးထားစိစစ်ခြင်း (Due- Diligence) ပြုလုပ်ရာတွင် ကြီးကြပ်စစ်ဆေးရမည့် အချက်များ)

- (၁) အများပြည်သူသို့ အစုရှယ်ယာကမ်း - စီမံအုပ်ချုပ်မှုအပိုင်း၏ မျှော်မှန်းချက်များ၊
 လှမ်းရောင်းချရန်အတွက် လိုအပ် - ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကိစ္စရပ်များ အပါအဝင်
 ချက်များ လုပ်ငန်း၏ ဥပဒေရေးရာနှင့် လူမှုဆက်ဆံရေး ဆိုင်ရာ
 ကိစ္စရပ်များ၊
 - စည်းမျဉ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုနှင့် ဆုံးရှုံးမှု
 အန္တရာယ်စီမံခန့်ခွဲမှုတို့နှင့်စပ်လျဉ်း၍ စီမံခန့်ခွဲရေး
 အဖွဲ့များ၏ အလေးထားဂရုပြုမှု၊
 - အရင်းအနှီးဈေးကွက်အား ခိုင်မာကောင်းမွန်သည့်
 ရည်ရွယ်ချက်များဖြင့် အကျိုးရှိစွာ အသုံးပြုနိုင်မှု။
- (၂) ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ဌာန တွင်း ထိန်းချုပ်မှုစနစ်
 - သင့်မြတ်လျော်ကန်မှုရှိသည့် ဖွဲ့စည်းပုံ ရေးဆွဲထားခြင်း၊
 - အုပ်ချုပ်သူအရာရှိများနှင့် ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ
 များ၏ လုပ်ငန်းတာဝန်ခွဲဝေချထားမှု အခြေအနေ၊
 - စည်းမျဉ်းစည်းကမ်းများ သင့်လျော်မှန်ကန်မှုရှိခြင်းနှင့်
 ဆက်နွယ်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် အရောင်းအဝယ်
 ပြုလုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ
 (ရှိလျှင်)၊
 - မိခင်ကုမ္ပဏီမှ အမှီအခိုကင်းလွတ်မှု၊
 - တွဲဘက်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် အဆိုပါကုမ္ပဏီ
 များအား စီမံခန့်ခွဲမှုအခြေအနေ၊
 - စည်းမျဉ်းစည်းကမ်း လိုက်နာဆောင်ရွက်မှု အခြေအနေနှင့်
 စည်းမျဉ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုစနစ် ချမှတ်မှု
 နှင့် လက်တွေ့ဆောင်ရွက်မှု အခြေအနေ၊
 - မူပိုင်ခွင့်နှင့် အခြားကုမ္ပဏီများ၏ အခွင့်အရေးများအပေါ်

ချိုးဖောက်ခြင်းတို့အား တားဆီးကာကွယ်ထားရှိမှု။

(၃) ဘဏ္ဍာရေး အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှု - ငွေသားစီးဆင်းမှု စီမံခန့်ခွဲခြင်းနှင့် ဘဏ္ဍာရေးအခြေအနေများ ခိုင်မာအားကောင်းခြင်း၊

- လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာရေးအခြေအနေများတွင် အတက်အကျဖြစ်ခြင်းအား ဆန်းစစ်ခြင်း၊
- ကြေညာထားသည့် လုပ်ငန်းစီမံကိန်းများတွင် ယခင်လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် မှတ်တမ်းအချက်အလက်များ။

(၄) စီးပွားရေးလုပ်ငန်းအလားအလာ - လုပ်ငန်းစီမံကိန်းများအပေါ် ရှုမြင်သုံးသပ်ချက်နှင့် လုပ်ငန်းစီမံကိန်းများ၏ တိုးတက်မှုအခြေအနေ၊

- လုပ်ငန်းတိုးတက်မှု အလားအလာနှင့် ၎င်း၏ တည်ငြိမ်မှုအနေအထားများ၊
- အမြတ်ဝေစုခွဲဝေမှုမူဝါဒနှင့် ယခင်အမြတ်ဝေစုခွဲဝေပေးမှု မှတ်တမ်းများ။

(၅) အစုရှယ်ယာရောင်းရငွေကို အသုံးပြုမည့်အစီအစဉ်များ - အစုရှယ်ယာရောင်းရငွေများအား လုပ်ငန်းစီမံကိန်းနှင့်အညီ မှန်ကန်အကျိုးရှိစွာ အသုံးပြုနိုင်မှု၊

- ယခင်ရရှိထားသည့် ရန်ပုံငွေများ အသုံးပြုမှု အခြေအနေ။

(၆) ကော်ပိုရိတ်ဖွင့်ဟထုတ်ဖော်မှု - သတင်းအချက်အလက် ဖွင့်ဟထုတ်ဖော်ရာ၌ သတ်မှတ်ပြဋ္ဌာန်းထားချက်နှင့်အညီ လိုက်နာဆောင်ရွက်နိုင်မှု၊

- ပြည့်စုံလျော်ကန်သည့် ဖွင့်ဟထုတ်ဖော်မှု၊
- ယခင်ဘဏ္ဍာနှစ်ကုန်ဆုံးပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများအား ပြည့်စုံလျော်ကန်စွာ ဖွင့်ဟထုတ်ဖော်မှု။

စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများအား အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်းအတွက် ကြီးကြပ်စစ်ဆေးရမည့် အချက်များ

- (၁) အများပြည်သူသို့ အစုရှယ်ယာ ကမ်းလှမ်းရောင်းချရန်အတွက် လိုအပ်ချက်များ
 - ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ကိစ္စရပ်များ အပါအဝင် လုပ်ငန်း၏ ဥပဒေရေးရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ။
- (၂) ဘဏ္ဍာရေးအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှု
 - ငွေသားစီးဆင်းမှု စီမံခန့်ခွဲခြင်းနှင့် ဘဏ္ဍာရေးအခြေအနေများ ခိုင်မာအားကောင်းခြင်း၊
 - လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာရေးအခြေအနေများတွင် အတက်အကျဖြစ်ခြင်းအား ဆန်းစစ်ခြင်း၊
 - ကြေညာထားသည့် လုပ်ငန်းစီမံကိန်းများတွင် ယခင် လုပ်ငန်းဆောင်ရွက်မှု အချက်အလက်များဖော်ပြခြင်း။
- (၃) စီးပွားရေးလုပ်ငန်းအလားအလာ
 - အမြတ်ငွေရရှိနိုင်မည့် လုပ်ငန်းစီမံကိန်းများအပေါ် ရှုမြင်သုံးသပ်ချက်နှင့် အဆိုပါ စီမံကိန်း၏ ဖြစ်ပေါ်တိုးတက်မှု၊
 - အမြတ်ဝေစုခွဲဝေမှုမူဝါဒနှင့် ယခင်အမြတ်ဝေစု ခွဲဝေပေးမှု မှတ်တမ်းများ။
- (၄) အစုရှယ်ယာရောင်းရငွေကို အသုံးပြုမည့် အစီအစဉ်များ
 - အစုရှယ်ယာရောင်းရငွေများအား လုပ်ငန်းစီမံကိန်းနှင့်အညီ မှန်ကန်စွာ အသုံးပြုနိုင်မှု၊
 - အစုရှယ်ယာရောင်းရငွေကို အသုံးပြုမည့်အစီအစဉ်များကို သင့်လျော်စွာ ဖွင့်ဟထုတ်ဖော်မှု၊
 - ယခင်ရရှိထားသည့် ရန်ပုံငွေများ အသုံးပြုမှုအခြေအနေ။
- (၅) ကော်ပိုရိတ်ဖွင့်ဟ ထုတ်ဖော်မှု
 - ပြည့်စုံလျော်ကန်သည့် ဖွင့်ဟထုတ်ဖော်မှု၊
 - ယခင်ဘဏ္ဍာနှစ်ကုန်ဆုံးပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများအား ပြည့်စုံလျော်ကန်စွာ ဖွင့်ဟထုတ်ဖော်မှု။
- (၆) စတော့ဈေးနှုန်း
 - စတော့ဈေးနှုန်း၏ အတက်အကျအလားအလာများ၊
 - ရောင်းဝယ်မှုပမာဏများ၏ အတက်အကျအလားအလာများ၊
 - ငွေဖြစ်လွယ်မှုရှုထောင့်အရ ထုတ်ဝေရောင်းချမှု ပမာဏ

သည် ပြည့်စုံလုံလောက်မှုရှိ/မရှိ။

- ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် အောက်ဖော်ပြပါအချက်များကို ရယူထားရန် လိုအပ်ပါသည်-
 - ၁) အစုရှယ်ယာရောင်းရငွေအား အသုံးပြုမည့်အစီအစဉ်ကို ရှင်းလင်းဖော်ပြသည့် စာရွက်စာတမ်း၊
 - ၂) ခန့်မှန်းလျာထားသော လက်ကျန်ရှင်းတမ်းနှင့် ငွေသားစီးဆင်းမှုမှတ်တမ်း၊
 - ၃) ကုမ္ပဏီ၏ ခြံငုံသုံးသပ်ချက် (လုပ်ငန်းတူများနှင့်ယှဉ်ပြိုင်မှု၊ လုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လုပ်ငန်းအပေါ် သုံးသပ်ချက်)၊
 - ၄) လုပ်ငန်းစီမံကိန်းများ၏အနေအထား၊
 - ၅) စာရင်းများ (ဖောက်သည်များစာရင်း၊ ကုန်ပစ္စည်းပေးသွင်းသူများစာရင်း၊ လစဉ်ရရှိသည့် ကုန်အမှာစာနှင့် ရောင်းချမှုပမာဏစာရင်း၊ တွဲဘက်ကုမ္ပဏီများ၏ အသေးစိတ်စာရင်း အစရှိသဖြင့်)၊
 - ၆) နောက်ဆုံးဘဏ္ဍာရေးအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှု (အနာဂတ်တွင် ပေးချေရမည့်ကြွေးမြီ CONTINGENT LIABILITIES ၊ လုပ်ငန်းဆောင်ရွက်မှု နောက်ဆုံးအခြေအနေ၊ ဆက်စပ်ဖြစ်ပေါ်လာသော အရေးကြီးသည့် နောက်ဆက်တွဲကိစ္စရပ်များ၊ နောက်ဆုံးရရှိထားသော ကုန်အမှာစာများ၊ ကုန်မပို့ရသေးသည့် ကုန်အမှာစာများနှင့် အရောင်းအမှာစာများ အစရှိသဖြင့်)၊
 - ၇) လုပ်ငန်းဆုံးရှုံးနိုင်ခြေရှိမှုနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ အစရှိသဖြင့်။

ကြီးကြပ်စစ်ဆေးရန် တတိယအချက်- စည်းမျဉ်းစည်းကမ်းများ

- ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည်-
 - ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူများအား စစ်တမ်းကောက်ယူပြီး ဈေးကွက်အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားထားသည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရမည်၊
 - ဆင့်ပွားဈေးကွက်တွင် အစုရှယ်ယာဝယ်လိုအား သွက်လက်မှုကို ထိန်းသိမ်းထားနိုင်ရန် အတွက် ရင်းနှီးမြှုပ်နှံမှု တိုးပွားလာစေရေးနှင့်စပ်လျဉ်းသည့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားထားရမည်၊
 - ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍တစ်ဆင့် ဖြန့်ချိရောင်းချရာတွင် အစုရှယ်ယာ

ထုတ်ဝေရောင်းချသူအတွက် အကျိုးအမြတ်ရရှိစေရန် သင့်လျော်သည့် ဈေးနှုန်းထက် ပိုမို သတ်မှတ်ခြင်းကြောင့် အစုရှယ်ယာဝယ်ယူရန် ငွေပေးသွင်းမှု မပြည့်မီသည့် အခြေအနေ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် မျှော်မှန်းထားသည်ထက်ပို၍ ဆုံးရှုံးနိုင်ခြေရှိမှုကို ထည့်သွင်း စဉ်းစားရမည်။

- အထက်ဖော်ပြပါ ထည့်သွင်းစဉ်းစားရမည့်အချက်များနှင့် လေ့လာမှုစစ်တမ်းများကို မှတ်တမ်းထားရှိရမည်။

ကြီးကြပ်စစ်ဆေးရန် စတုတ္ထအချက်- အလားအလာညွှန်းတမ်းများဖြန့်ဝေခြင်း

- ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချရာတွင် နည်းဥပဒေ ၁၀၈၊ နည်းဥပဒေခွဲ(က)(၂)တွင် ဖော်ပြထားသည့် အချက်အလက်များ၏ မိတ္တူတစ်စောင်နှင့်အတူ ဥပဒေပုဒ်မ ၃၅ ပုဒ်မခွဲ(ခ)အရ ထုတ်ပြန်ရန် ဖြစ်သည့် အလားအလာညွှန်းတမ်းတွင် ပုံနှိပ်ပုံစံ သို့မဟုတ် အီလက်ထရောနစ်ပုံစံဟု ပါဝင်ခြင်း မရှိပါက အလားအလာညွှန်းတမ်းမိတ္တူတစ်စောင်ကို ပုံနှိပ်ပုံစံ သို့မဟုတ် အီလက်ထရောနစ် ပုံစံဖြင့် ငွေချေးသက်သေခံလက်မှတ်များ ရောင်းချခြင်းမတိုင်မီ လုပ်ငန်းနှင့်ဆက်သွယ် ဆောင်ရွက်သူသို့ ကြိုတင်၍ဖြန့်ဝေခြင်းမပြုဘဲ ငွေချေးသက်သေခံလက်မှတ်များကို လုပ်ငန်း နှင့် ဆက်သွယ်ဆောင်ရွက်သူသို့ ရောင်းချခြင်းမပြုရ။ (ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေးနည်းဥပဒေများပုဒ်မ ၄၈(ဇ))
- ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် အလားအလာညွှန်းတမ်းပုံနှိပ်မိတ္တူတစ်စုံကို ပေးပို့ ရမည်။ သို့ရာတွင် အောက်ပါအချက်များ တွေ့ရှိရပါက အလားအလာညွှန်းတမ်းမိတ္တူ တစ်စုံကို အီလက်ထရောနစ်ပုံစံဖြင့် ပေးပို့နိုင်သည်-
 - ၁) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသည် လုပ်ငန်းနှင့်ဆက်သွယ်ဆောင်ရွက်သူများ က အလားအလာညွှန်းတမ်း မိတ္တူတစ်စုံကို အီလက်ထရောနစ်ပုံစံဖြင့် ရယူလို ကြောင်း သဘောတူညီချက် ကြိုတင်ရရှိထားခြင်း၊
 - ၂) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသည် အလားအလာညွှန်းတမ်း မိတ္တူတစ်စုံကို အီလက်ထရောနစ်ပုံစံဖြင့် ပေးပို့မည်ဟု အသိပေးကြောင်းကြားထားခြင်း၊
 - ၃) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသည် အစုရှယ်ယာ ကမ်းလှမ်းရောင်းချနေသည့် လုပ်ငန်းစဉ်တွင် လုပ်ငန်းနှင့်ဆက်သွယ်ဆောင်ရွက်သူသို့ အလားအလာညွှန်းတမ်းမိတ္တူ

တစ်စုံအား အခမဲ့ဖတ်ရှုနိုင်ရန် စီစဉ်ပေးခြင်းနှင့်

- ၄) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံသူများက တောင်းဆိုလာသည့် အခါ အလားအလာညွှန်းတမ်း ပုံနှိပ်မိတ္တူတစ်စုံ အခမဲ့ပံ့ပိုးခြင်း။